

ပဲ ~ ရှိနေကုန်မှငွေချေ၏။ 先赊购后付钱。

အကြေးအငွေ နှု၊ <a-kywei: a-ngan> 债

အကြေးအငွေ နှု၊ <a-kywei: a-ngan> = အကြေး

အကြွင်း နှု၊ <a-kywin> ① 剩餘，殘餘部分，遺迹；餘額；

ခရီးကိုလည်းအပြင်းမသွားနှင့်၊ မီးကိုလည်း ~ မထားနှင့်။ (成) 路程別拼命趕，滅火別遺留火星。 ②【數】餘數

အကြွင်းကိန်း နှု၊ <a-kywin: gein> 【數】餘數

အကြွင်းကိန်း နှု၊ <a-kywin: g- nan> 【數】差數，餘數

အကြွင်းပစ္စည်း နှု၊ <a-kywin: pyit si> 【化】餘渣

အကြွင်းမဲ့ ကဝ၊ <a-kywin: me> 绝对地，无条件地，全部地，完全地，彻底地： ယင်ကောင်များကို ~ သုတ်သင်ပစ်ပါ။

要彻底消灭苍蝇。 / လူထုက ~ လက်ခံကြသည်။ 人民无条件地接受。 / သူ့ကို ~ ယုံကြည်သည်။ 对他绝对相信。

အကြွင်းအကျန် နှု၊ <a-kywin: a-kyan> 剩餘，殘餘，殘存者；餘額，遺迹

အကြွပ် နှု၊ <a-kyut> 电石，电气石

အခ နှု၊ <a-kha> 報酬

အခကြေးငွေ နှု၊ <a-kha' kyei: ngwei> 工资，費用，工钱

အခစား I နှု၊ <a-kha' za> ① 靠薪金过活的人 ② 恭順 II

က၊ <a-kha' sa> 拿月薪： ~ ရှိလုပ်သောသူတို့၏ရသောအခ

拿薪水的人所得的工资

အခစားနား နှု၊ <a-kha' sa: na> 工钱，報酬

အခစားလုပ်အား နှု၊ <a-kha' sa: lout a> 雇用劳动

အခစားဝင် က၊ <a-kha' za: win> 朝见帝王，朝覲，ရှင်ဘုရင်

ထံသို့ ~ ရောက်သည်။ 朝见国王。

အခမဲ့ I နှု၊ <a-kha' me> 免费： ~ ကုသိုလ်ဖြစ်ဆေးရုံ 慈善

医院 / ~ ပညာရေးစနစ် 义务教育制 II က၊ <a-kha' me> 免费地： ~ လှူသည်။ 慈善捐献。 / ~ သက်မွေးမှု

ပညာ 免费职业教育

အခရာ နှု၊ <a-kh-ya> ① 纲要，主要环节，关键： ဘယ်အလုပ်ကို

ဘဲလုပ်လုပ် ~ ကတော့လုပ်ပါ။ 无论干什么工作，最重要的因素是人。 ② 缅甸古时的计时单位 ③ 娇声娇气的话： အတာတေ့ ~ တေ့နှင့်ညှုတာကြောင့် 由于说话娇滴滴的，所以……

အခလွတ် I နှု၊ <a-kha' lut> = အခမဲ့ II က၊ <a-kha' lut> = အခမဲ့

အခအယ နှု၊ <a-kha' a-ya> 低声下气；恭順，恭侯役使，

獻殷勤；效犬马之劳

အခအယမ်း နှု၊ <a-kha'a-yan> 侍候，獻殷勤；晋謁

အခါ နှု၊ <a-kha> ① 时候 ② 节日，喜庆日 ③ 黄道吉日

အခါကာလ နှု၊ <a-kha ka la> 时候，时节，时刻

အခါကောင်း I နှု၊ <a-kha gaun> 好时机，良机，吉庆时刻，黄道吉日，良辰吉日 II က၊ <a-kha kaun> 好时机，时候适宜

အခါကြား က၊ <a-kha kya> 稟奏皇帝参加朝廷典礼活动的时辰已到

အခါကြားအမြောက် နှု၊ <a-kha gya: a-myaut> 朝典开始时鸣放的炮

အခါကြီးရက်ကြီး နှု၊ <a-kha gyi: yet kyi> 节日，喜庆日，吉日

အခါခါ ကဝ၊ <a-kha ga> 一次又一次，屡次，再三，反复

အခါခါအခေါက်ခေါက် ကဝ၊ <a-kha ga a-khaut khaut> 反反复复，一次又一次，一遍又一遍，来来回回地，多次地

အခါခါအလီလီ ကဝ၊ <a-kha ga a-li li> 反复，再三，屡次，

重复，分成若干次地： အကြွေးကို ~ ဆပ်ပါသော်လည်းမကျေနိုင်

ပဲရှိနေသည်။ 欠的债虽然还了好几次，总也还不清。

အခါခါအလီလီ ကဝ၊ <a-kha ga a-le: le> = အခါခါအလီလီ

အခါတပါး နှု၊ <a-kha d-ba> (常用于故事开头)从前……

အခါတော်နေ့ နှု၊ <a-kha daw nei> 佳节，节日

အခါတောင်း က၊ <a-kha taun> 请人选择黄道吉日，择吉

အခါတိုင်း နှု၊ <a-kha dain> 平时

အခါတန် က၊ <a-kha tan> 是时候了，到了适宜的时候： ~ လျှင်...ပါလိမ့်မည်။ 到了合适的时候，就会……了。

အခါတွင်း နှု၊ <a-kha dwin> ① 在节日期间 ② 斋期 (指

缅甸泼水节和点灯节前的三个月)

အခါနေ့ နှု၊ <a-kha nei> 节日，喜庆日

အခါပေး I နှု၊ <a-kha bei> 指点黄道吉日的人 II က၊

<a-kha pei> ① 指点(进行某种行动的)黄道吉日 ②

教唆

အခါမပြတ် ကဝ၊ <a-kha m-pyat> 经常地，不间断地

အခါမရွေး ကဝ၊ <a-kha m-ywei> 随时，任何时候

အခါမလင့် ကဝ၊ <a-kha m-lin> ① 不失时机，抓紧时机：

အလုပ်ကို ~ ပြီးအောင်လုပ်ပါ။ 要抓紧时间做完工作。 ②

任何时候： ~ ဝင်ထွက်နိုင်သည်။ 任何时候都可以进出。

အခါမလပ် ကဝ၊ <a-kha m-lat> 经常地，不间断地： ပညာကို ~ ကြိုးစားသင်ရမည်။ 要不间断地努力学习知识。

အခါမဲ့ က၊ <a-kha me> 不合时令： ~ မိုး 不合时令的雨 / ပန်းပင်ကို ~ ပွင့်စေနိုင်၏။ 能使花卉不在节令时开放。

အခါမိ ကဝ၊ <a-kha hmi> 赶在节日前，及时...၊ တန်ခူး ~ ပြန်ခဲ့ပါ။ 在结夏节前要及时回来。

အခါမြင့်မြင့် ကဝ၊ <a-kha myin' mye> 长久地，一贯

အခါရ က၊ <a-kha ya> 知道黄道吉日的时辰

အခါလေးမြင့် က၊ <a-kha lei: myin> 迟，耽搁，推迟；长

久，久远

အခါလည် I က၊ <a-kha le> ① 过了一年，满周岁： ~ သား

一周岁小孩 / မတွေ့တာတောင် ~ သွားပီ။ 已经一年不见

面了。 ② 过了一天 II နှု၊ <a-kha le> ① 周年 ② 一昼夜